


- မီးသွေး 木炭 / ~ မူလီ 木螺丝, 木螺栓 / ~ အနှစ် (树木的) 中心木质, 木心 / ~ အုတ်ကြွပ် 木瓦
- သစ်သီး နှု၊ <thit thi> 水果, ~ မြဲ 果园 / ~ ဆိုင် 水果店 / ~ ဆွမ်း 送给僧侣吃的水果 / ~ ဖျော်ရေ 果汁 / ~ ယို 果子酱 / ~ ရည် 果子露 / ~ ဥယျာဉ် 果园
- သစ်သီးဖလံ နှု၊ <thit thi: ph-lan> = သစ်သီးဝလံ
- သစ်သီးဝလံ နှု၊ <thit thi: w-lan> 瓜果, 同义词有: သစ်သီးဖလံ၊ သစ်သီးသစ်လံ
- သစ်သော့ နှု၊ <thit thaw> = သစ်တော်
- သစ်သီးသစ်နှံ နှု၊ <thit thi: thit hnan> 果实 (水果和农产品)
- သစ်သီးသစ်ဖု နှု၊ <thit thi: thit phu> 果实和块茎的统称
- သစ်သီးသစ်လံ နှု၊ <thit thi: thit lan> = သစ်သီးဝလံ
- သစ်သီးသစ်ဥ နှု၊ <thit thi: thit u> 水果
- သစ်သစ် ကဝ၊ <thit thit> (古) 全部
- သစ်သစ်လတ်လတ် ကဝ၊ <thit thit lat lat> 新鲜地, 崭新: အင်္ကျီအဝတ်အစား ~ ဝတ်ပါ။ 穿上新衣服吧!
- သစ်သုတ်ဆေး နှု၊ <thit thout hsei> 清漆
- သစ်အကာ နှု၊ <thit a-ka> 边皮板
- သစ်အယ် နှု၊ <thit e> 【植】① 板栗 ② 榛子 Castanopsis Indica (Chestnut)
- သစ်ဥ/သစ်ဥသစ်ဖု နှု၊ <thit u'/thit u' thit phu> 【植】块茎, 块根 (如: 木薯、土豆、芋头等)

သဉ္ဇာလီ



- သဉ္ဇာလီ နှု၊ <thin za li> 高贵者的宝座
- သေ့မြေ နှု၊ <thin myei> (古) 吉祥之地
- သွဉ်ဖျင်း နှု၊ <thon phyin> 质量低劣的, 劣等的: ဝါးအသီးအနှံ ~ သည်။ 稻谷穗粒干瘪。
- သွဉ်း I က၊ <thon> 灭亡, 埋没, 没有, 湮灭, 泯灭, ထီး ~ နန်း ~ 王朝灭亡 II နှု၊ <thon> 零
- သွဉ်း ဝ၊ <dhi> 用于形容词、动词之后, 相当于“的” = သော / ဗမာစာသင်နေ ~ မခင်အေးအေးပြန်တွေ့ရ၏။ 又见到正在学习缅甸语的玛钦埃。
- သွဉ်းကလောက် ကဝ၊ <dhi' g-laut> (古) 如此这般地, 如此
- သွဉ်းတိုင်အောင် သ၊ <dhi' tain aun> (书) ① 用于动词后, 意为“即使是”: သူ့မှာအလုပ်လက်မလည်အောင်များနေ ~ ကျွန်တော့်ကိုလာပြီးကူညီပေးသေးသည်။ 他即使工作很忙还是来帮助我。② 用于动词后, 意为“直到...”: ညဉ့်နာရီထိုး ~ စောင့်သော်လည်းသူပြန်မလာချေ။ 我一直等他到晚上九点, 还没

- 见他回来。
- သွဉ်းနှယ် သ၊ <dhi' hne> (书) 如同……, 好似……: တရားခံစစ်ဆေး ~ စစ်စစ်ပေါက်ပေါက်မေး၏။ 如同审问犯人一样, 问得很详细。
- သွဉ်းပမာ သ၊ <dhi' p-ma> (书) 如同, 象: အရှေ့ကနေဝန်းထွက် ~ ထွန်းလင်းတောက်ပနေသည်။ 象东方升起的太阳光芒四射。
- သွဉ်းပြင် I နှု၊ <dhi' pyin> 别的, 其他的: ~ လူကိုမေးပါ။ 问别人吧! II သ၊ <dhi' pyin> 不仅……而且: သူ့လာ ~ ကူညီလည်းလုပ်ပေးသည်။ 他不仅来了而且还帮助干了活。
- သွဉ်းအတိုင်း သ၊ <dhi' a-tain> (书) 按……的那样: ဆရာဝန်မှာကြား ~ ဆေးသောက်သည်။ 遵医嘱服药。
- သွဉ်းအနေနှင့်/သွဉ်းအနေဖြင့် သ၊ <dhi' a- nei hnin' / dhi' a- nei phyin> (书) 放在动词后, 意为: 作为……: သူ့ကိုကျေးဇူးတင် ~ စာအုပ်များလက်ဆောင်ပေးလိုက်သည်။ 送一些书给他表示谢意。
- သွဉ်းအနက် သ၊ <dhi' a-net> 用于动词之后, 意为在……中: ပုစ္ဆာငါးပုဒ်ဖြေ ~ ၂ ပုဒ်သာမှန်သည်။ 在五道试题中只答对了两道。
- သွဉ်းအပြင် သ၊ <dhi' a-pyin> = သွဉ်းပြင်
- သွဉ်းအလား သ၊ <dhi' a-la> 用在动词后, 意为: 象……一样: ငှက်ပျံ ~ ပျံသန်းနိုင်သည်။ 能象鸟一样飞翔。
- သွဉ်းအလျောက် သ၊ <dhi' a-lyaut> 用于动词后, 意为: 随着……, 或与……相一致: လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတိုးတက်ဖွံ့ဖြိုးလာ ~ လယ်သမားများ ဘဝတနေ့တခြား ချောင့်ချိလာသည်။ 随着农业生产发展, 农民的生活日益改善。
- သွဉ်း I နှု၊ <dhe> (合) 与其他名词组成名词, 意为: ……者, 身为……的人: ခရီး ~ လှည့် / နှုမ ~ မိမိ / ကုန် ~ 商人 / လင် ~ 丈夫 / မယား ~ 妻子 II နှု၊ <dhi> 这: ~ အခန်းမှာတယ်သူနေသလဲ။ 谁住这屋子? III ဝ၊ <dhi> (书) ① 用于名词、代词后, 表主语: သူ ~ အလုပ်သမားတယောက်ဖြစ်သည်။ 他是一个工人。② 谓语句助词, 表一般陈述语气: ကျွန်တော်မြို့ထဲသွား ~ ။ 我进城了。/ စာကြည့်တိုက်တွင်သူတို့စာဖတ်နေကြ ~ ။ 他们正在图书馆看书。③ 与 မှ 连用表示从……: တဲကျောင်းမှ ~ တဲကျောင်းသို့လှည့်လည်၏။ 从一个学校转到另一个学校。
- သွဉ်းကလောက် ကဝ၊ <dhi' g-laut> = သွဉ်းကလောက်
- သွဉ်းကဲ့သို့ ကဝ၊ <th- ge' dho> 照这样: ~ လုပ်ဆောင်ပါ။ 照这样做吧!
- သွဉ်းကို ဝ၊ <dhi go> (书) 置动词后, ကို 前面的句子是宾语: သူ့ပြော ~ ကျွန်တော်နားလည်ပါသည်။ 我明白他说的。口语用 တာကို
- သွဉ်းဆိုလျှင်ပင် သ၊ <dhi hso hlin bin> (书) 放在动词后,